

မနောဝိယာကဓာတ် နဲ့ <m-naw: wein nya na' dat> 心理，
心灵感知，心知

မနောသီးပြီး နဲ့ <m-naw: theit di' b-da:> 能如愿以偿的
仙丹

မနောသုံး ကော် <m-naw: than'> 心地纯洁，心净

မနိုးပနာ ကော် <m-no: m-na> 不服从，不听话，执拗： မင်္ဂလာကာကို ~ ပြုတတ်၏။ 你常常不听我的话。

မနောက် နဲ့ <m-net> 早晨

မနောက် နဲ့ <m-net kha> = နက်ပြန်

မနောရိုင်း နဲ့ <m-net pain:> 上午

မနောရှင်းညျှောင်း ကော် <m-net pyan nya' byan> 从早到晚

မနောရွှေ့ နဲ့ <m-net pwe:> (电影等的)早场

မနောရှိုင်း နဲ့ <m-net phyan> 明天

မနိုင်တနိုင် ကော် <m-nain' t-nain> 勉强，吃力： သေါ်ကြိုးကို ~ ချိမသယ်ယူလာသည်။ 吃力地把大箱子搬来了。

မနိုင်မက်း ကော် <m-nain m-kan> ①过量，力不胜任 ②亲密： သူနဲ့ကျော်ဟာ ~ နောက်သူချင်းမို့အားနာစရာမရှိပါ။ 他和我很亲密，所以用不着客气。

မနိုင်မနှင်း ကော် <m-nain m-nin:> 勉强；不能胜任： အလုပ်
များလုပ်းထို ~ ဖြစ်နေတယ်။ 工作太多不能胜任。 / ငင်းကို
~ ပြုလုပ်ပါက၊ ဆုံးဖုန်းနှစ်ာရှိနာရှိသာရှိပေသည်။ 勉强地来干只能造成损失。

မနိုင်ယောက် ကော် <m-nain yin gan> = မနိုင်ရင်က်

မနိုင်ကာ ကော် <m-rain yin ga> = မနိုင်ရင်က်

မနိုင်က်နှင့် I နဲ့ <m-nain yin gan> 彼此能相互体谅者
II ကော် <m-nain yin gan> ①不胜重负；过分： တာဝန်
ကို ~ လူနေရတော့ပါပြီးပင်ပုံးပါတယ်။ 任务担负过重感到更加吃力。 ②亲密无间： ပိုဘာချင်းချင်းကလည်း ~ နောက်သူ
များဖြစ်ကြသည်။ 双方的父母也都是非常要好的。

မနိုင်ရုံး ကော် <m-nain yi ngan> = မနိုင်ရင်က်

မ....နိုင်သည့်အထိုး သဲ <m...nain dhi' a-hson:> 在实在不能…的情况下只好…

မနုတ်း ကော် <m-ne:> 费力，好不容易： ကျွန်တော့စိတ်ကို ~
ချုပ်တည်းနေရာ၏။ 好不容易地克制住自己。

မနိုင်း နဲ့ <m-nein> [巴]心；心理

မနိုင်းရိုး နဲ့ <m-nein d-rei> [巴]心，心理

မနုတ်တာနိုင်း နဲ့ <m-nout ta ni hin:> = မလုပ်တာနိုင်း

မနုတာ နဲ့ <m-nout tha'> [巴]人类，人： ~ ပထိ 人文地理 / ~ ဗော 人类学 / ~ ဘုရား 人间，人世

မနုတိုး နဲ့ <m-nout thi ha'> 人面双狮身怪物

မနှစ် နဲ့ <m-nun> = မြှုံးညွှေး

မနှစ်(က) နဲ့ <m-hnit (ka')> 去年

မနှစ်မရှား ကော် <m-hnit m-sha:> (古)不妥当，不合适

မ....ပါမဲ သဲ <m...ba mu> 如果没有…的话： ငင်းစာအုပ်မရှိ

ပါမှုအခြားဝတ္ထာအုပ်းပေးပါ။ 如无此书请替我借另一本小说。

မပိုကလာပိုကလာ ကော် <m-pi g-la pi g-la> ①发音不准，(小孩)咿呀学语 ②模模糊糊

မ....ပဲ သဲ <m...be:> 不…而： ဘာမှမပြုပဲထွက်သွားတယ်။ 什么也没讲便出去了。 / ဒုးမေးမေးမြန်းမြင်းမပြုပဲတာက်စကားကိုယ်သည်။ 不作调查偏听偏信。

မ....ပုန်း သဲ <m...be: hnин'> (书)明明不…却…： မသွားချင်ပုန်းအတင်းသွားခိုင်းသည်။ 明明不想去却硬叫我去。

မ....ပဲယ် သဲ <m...be: lyet> (书)明明…而又…： ဤစာအုပ်မယ်မယ်ပါပဲလျက်သွားတင်းမယ်ခိုင်းသည်။ 明明不想买这本书，他偏叫(我)买。

မပေါ်ပေါ် ကော် <m-paw' m-pa:> 身子不方便(指身怀有孕)

မပိုင်ဝက်မွေ့ ကော် <m-pain wet mwei:> ①(喻)(去向、结果、好坏等)尚无定论： မောင်စိုးမှင်းခေါ်မျှးရောက်း ~ လုပ်ရှုမဖြစ်ပါ။ 不要没有把握地去干取缔黑市买卖活动的事。 ②(喻)不知结果如何

မပျော်မကွက် ကော် <m-pyet m-kwet> 认真负责；务必： ~ ဆက်ဆက်ကြရောက်ပါရန်ဘိတ်ကြားအပ်ပါသည်။ 请务必出席。

မပြီကလာပြီကလာ ကော် <m-pi g-la pi g-la> = မပိုကလာပိုကလာ

မပြောကောင်းမပြောကောင်း ကော် <m-pyaw:gaun:payw:gaun:>
①不吉利地乱说，不妥当地乱说： ~ ခြောတယ်။ 说了不吉利的话。 ②打个不妥当的比喻： ~ ဆုံးသွားတဲ့ကလေးကိုကလေးအရွယ်ပဲ။ 打个不妥当的比喻，死去的孩子就象这孩子这么大。

မပြောပလောက် ကော် <m-pyaw pa' laut> 不足一提，不足挂齿： ~ တဲ့ကိစ္စပါ။ 这是不值一提的事。

မပြုးမပဲ့ ကော် <m-pyin: m-nyan:> 恰如其分，适中： ကျေးမာရေးလေ့ကျင့်မှုကိုလည်းကိုယ်အင်အားနှင့်မျှော်အောင် ~ လေ့ကျင့်ရမည်။ 锻练身体应量力而行。

မပြတ် ကော် <m-pyat> 不断，连续

မပြတ်ကော်ချုပ်ည်း နဲ့ <m-pyat kei tha khya' ni:> ရာစု诗的一种写法，诗的最后一句为25个字

မပြတ်သောသမအုပ်းကိုး နဲ့ <m-pyat thaw: da' th-ma' a-pain: gein:> 【数】无限循环小数

မပြတ်မပြတ် ကော် <m-pyat m-pyat> 常常，时常，不时： မိုး ~ ရွာတယ်။ 雨不时地下。

မပြန်လမ်း နဲ့ <m-pyan lan:> 一去不复返的路；(喻)死亡之路： နှစ်တရာကျော်ကြေးစီးခဲ့သောကိုလိုနိုစိန်သည် ~ သို့ကြောင်းသွားလော်။ 统治了一百年之久的殖民主义制度一去不复返了。

မပုံးတပ်း ကော် <m-pwin' d-bwin':> 吞吞吐吐；怯声怯气：